

ပေါက္ခာင်း နဲ့ <pat kyaun:> 裂缝
 ပေါ်ခြုံ နဲ့ <pat khya:> (书)裂缝,裂隙 II ကာ <pat khya:> 裂开
 ပေါ်ခြုံကဲ့ ကာ <pat khyan: kwe:> 破裂: ဖရဲသီး ~ သွားတယ်။ 西瓜裂开了。
 ပေါ်သေး နဲ့ <pat thei:> 小裂缝
 ပေါ်သေးကြောင်း နဲ့ <pat thei: gyaun:> 小裂缝
 ပေါ်သေးထ ကာ <pat thei: hta:> 出现小裂缝
 ပေါ်သေးပတ်ညှင်း နဲ့ <pat thei: pat hnyin:> 裂纹
 ပေါ်သေးပတ်သက် နဲ့ <pat thei: pat thet> = ပေါ်သေးပတ်ညှင်း
 ပုံး နဲ့ <pout> ①腐臭;腐烂;坏: ကြက်း ~ 臭鸡蛋 / ခွေးသောက် ~ 腐臭的狗尸 ②浪费;白费: အချိန် ~ တယ်။ 时间白费了。/ လက်နှစ် ~ သွားတယ်။ 票白浪费了。/
 ခိုင်တစ်ကိုပဲညှပ်ယံကျော်တဲ့အ ~ သွားလိမ့်မယ်။ 这块布若这样剪裁,剩下的会浪费掉的。③恶劣;恶毒: အကျင့် ~ တယ်။ 品行恶劣。/ မိတ်ရင်း ~ တယ်။ 心肠狠毒。/ သ ခေါာ ~ တယ်။ 心眼坏,心狠。/ သွား ~ လေလွင့်ပြောသည်။ 造谣中伤。④(脸色)不快,不悦: မျက်နှာ ~ တယ်။ 脸色不悦。⑤贪吃,贪嘴: အဝါး ~ တဲ့ 亂吃的人 ⑥(色)深暗: အစိမ်း ~ ဇွန် 暗绿色 ⑦(名声)不好: ဂုဏ်သတင်း ~ တယ်။ 名声不好。⑧不吉祥: ပါးဝယ် ~ ပြောရေးမယ်။ 又说不吉利的话了。
 ပုံကျိုး ကာ <pout kyi:> 臭而粘
 ပုံငော် နဲ့ <pout saw> 臭味
 ပုံငော်နဲ့ ကာ <pout saw nan> ①发臭,臭气熏天 ②嗅到臭味
 ပုံင်း နဲ့ <pout sat> 腐臭的,腐败的
 ပုံင်းဆောင်နဲ့ ကာ <pout sat haun nan> 发臭
 ပုံင္းဆွေး နဲ့ <pout hswei:> 腐朽;腐烂
 ပုံညီ နဲ့ <pout hnyi> 腥臭;恶臭: ~ သောပါးဝယ် 有口臭的嘴
 ပွှေးစိန် နဲ့ <pout pa: sein> 【矿】赤铁矿
 ပွှေးတောင် နဲ့ <pout pa: taun> 卜巴山,位于缅甸中部,
 敏建县东南,是座死火山,缅甸传说中的神山
 ပုံပေါင်း နဲ့ <pout paun:> = ပုံပြုင်း
 ပုံပြုင်း ဒါ <pout paun:> 丛林,树丛
 ပုံပွဲ နဲ့ <pout pwa:> 腐烂,腐败: ~ နေတဲ့သောက် ~ 腐臭的尸体
 ပုံပွဲ နဲ့ <pout me:> 脸色不悦,脸色阴沉: မျက်နှာကြီး ~ နေတိုက်တာဘာဘာဘာမော်ကျို့လဲ။ (你)脸色很不快,有什么不高兴的事?
 ပုံဖိုးစွား နဲ့ <pout hmo hso: ywa:> 腐朽,腐败
 ပုံပုံရာ၏ နဲ့ <pout y-han:> [英 pope + ရဟန်] 教皇
 ပုံရိုး နဲ့ <pout yi:> = ပုံင္းဆွေး

ပုံပေါ်လျှောင်း နဲ့ <pout hlaun:> (书)腐臭
 ပုံပိုးဆွေးမြှုပ် နဲ့ <pout tho:> (食物等)坏,馊,臭: အနုကလဲ ~ နေတာပဲ။ 气味臭极了。
 ပုံပိုးဆွေးမြှုပ်၏ နဲ့ <pout tho: hswei: myei> 腐朽,腐烂
 ပုံပိုးဆွေးမြှုပ်၏ ကာ <pout tho: dho:> 绷着脸,沉着脸: မျက်နှာ ~ နဲ့ဘာအလိမ့်ကျမှုမြှုပ်းမသိဘာ။ 绷着脸不知他有什么不顺心的事。
 ပုံပေါ်ဟာ၏ နဲ့ <pout haun> 腐臭,发臭: ~ နေတာအလောင်ကောင် 墓尸
 ပုံအူး ကာဝါ <pout u u> 发霉
 ပုံအဲ နဲ့ <pout e:> = ပုံပိုး
 ပုံအက်ဆ် ကာဝါ <pout et et> 臭哄哄
 ပုံခိုးတဲ့ နဲ့ <pat bit zi' ta:> [巴]僧伽
 ပုံခွဲ နဲ့ <pat bit za:> [巴]受戒为僧
 ပုံကြိုး နဲ့ <pout ba' kyet> = ပုံမော်
 ပုံခေတ်နာ နဲ့ <pout ba' zei d-na> [巴]行善前发自内心的行善欲望
 ပုံနှစ်မိတ် နဲ့ <pout ba' n-meit> 征兆,先兆
 ပုံဝိဇ္ဇာကျွေး နဲ့ <pout ba' wi' dei ha' kyun:> [巴][佛]东胜身洲(四大部洲之一)
 ပုံပွဲနိဝင်သာ၏ နဲ့ <pout bei ni' wa tha' nyan> [巴]能知自己前世经历之智慧
 ပုံး I နဲ့ <pein:> ①皮肤表面成片的小疙瘩 ② <bein> 扑克牌中的红桃 II နဲ့ <pein:> 略向下凹,稍瘪 III ဒါ <pein:> 表示自己意愿句尾用字: မှန်စွေး ~ ။ (我们)会如实写的,与ပေါ်同义。
 ပုံးခေါ် နဲ့ <pon: ba wa:> [巴]男性,生殖器
 ပုံးခေါ် နဲ့ <pon: baw:> = ပုံးခေါ်
 ပုံး I နဲ့ <pe> (古)缅亩(相当于1又3/4英亩,能播种5篓稻谷的面积)有ပုံး ~ မြင်း ~ 之分 II ကာ <pe> 排除;排斥;拒绝;否决;扣除: သူ့အသိပြုချက်ကို ~ ပစ်လိုက်တယ်။ 否决了他的建议。/ သူ့လုပ်တဲ့အောင်ဆိုင်ရုံး ~ ပါ့။ 不要拒绝他送的礼物! / ပိုင်း ~ ခံရတဲ့ 亂被排斥(孤立)的人 / ဂုဏ်သတင်း ~ ရသေးဘူး။ 还没有扣除麻袋的重量。
 ပုံးကြိုး ကာ <pe kyin> 排斥,排挤;排除;孤立
 ပုံးခေါ် နဲ့ <pe gin:> 相当于1.75英亩的地
 ပုံးချုံ ကာ <pe khya:> 拒绝,否决;摈除: ~ ရှင်ခွင့် 话语权
 ပုံးချုံး ကာ <pe khwin:> 摧毁,除掉: အမှုံးထုတ် ~ ရှုံးလုပ်းရောင်းပေးသောနောင်း 亂驱散黑暗带来光明的太阳 / ရှုံးသူအပေါင်းကို ~ သည်။ 摧毁所有敌人。
 ပုံးစွဲ ကာ <pe sun:> 抛弃,摈弃